

## DON'T PUT OTHERS AT RISK

No pongas a otros en riesgo

Tsis txhob ua rau lwm tus  
kis kab mob

Ha dhibaateeyn dadka kale

Namoota biroo bala'atti hin  
gatinaa

တဘဉ်ဒူးအိဉ်ထီဉ်တၢ်ဘဉ်ယိဉ်လၢပုၤဂၤအဂီၢ်တၢ်စ့ၤ

## STAY 6 FEET APART

Manténgase a 6 pies de  
distancia

Nyob sib nrug li 6 feet

Kala fogaada laba mitir

Faana 6 wolirraa siiqaa

အိဉ်စီၤစုၤယံၤလိာ်သး ၆ ပုဉ် (၄ ပျီ မ့တမ့ၢ် ၁ ချံ)

## STAY SAFE

Mantenerse a salvo

Nyob kom txhob  
muaj mob

Nabad qab ku joog

Of eeggadhaa

တၢ်ဒီသဒါသ:

## STAY HEALTHY

Mantenerse sano

Noj qab nyob zoo

Caafimaad ku joog

Fayyaa keessan  
eeggadhaa

ကတီၤတၢ်အိၣ်ဆူၣ်အိၣ်ချ့

## STAY 6 FEET APART

Manténgase a 6  
pies de distancia

Nyob sib nrug li  
6 feet

Kala fogaada  
laba mitir

Faana 6 wolirraa  
siqaa

အိၣ်စီၤစုၤယံၤလိာ်သး ၆ ပုၣ်  
(၄ ပျၢ် မ့တမ့ၢ် ၁ ချံ)